

# Psa

## Chapter 61

Burmese Interlinear

Reference: Burmese Judson Bible (1835)

ၿၢၣ်	ဝဲၤကဲၤ	ကုၤမ့ၤ	:ၣ်ၣ်	တံၢ်	-ၤ	ကဲၤ	1
ငါ-၏ကဋ္ဌးကဋ္ဌာသံ-ကို	ဘုရားသခင်	ကဋ္ဌး-လၢ	-ဒါဝိတ်-၏	ကဋ္ဌး	-အပေါ်	-သို့သီချင်းအုပ်ချုပ်သူ	
<a href="#">H7440</a>	<a href="#">H0430</a>	<a href="#">H8085</a>	<a href="#">H1732</a>	<a href="#">H5058</a>		<a href="#">H5329</a>	
				:ၣ်ၣ်	ကဲၤ		
				ငါ-၏ဆုတောင်း	နားထောင်-လၢ		
				<a href="#">H8605</a>	<a href="#">H7181</a>		

အို ဘုရားသခင်၊ အကျွန်ုပ်အော်ဟစ်ခဏ်းကို နားထောင်၍ အကျွန်ုပ်၏ ပဌာနစကားကို မှတ်တော်မူပါ။

-ကုၤ	ၣ်	ၣ်	ၣ်	ၣ်	ၣ်	ၣ်	2
-ကျောက်၌	ငါ-၏နူလုံး	-ငါ-၏နူလုံးညွှ-သည့်အခါ	ငါခေါ်-လိမ့်မည်	နင်-သို့	-မကြော်	-မကြော်၏အစွန်းမှ	
<a href="#">H6697</a>			<a href="#">H7121</a>	<a href="#">H0413</a>	<a href="#">H0776</a>		
				:ၣ်ၣ်	ၣ်	ဝဲၤ	
				ငါ-ကိုလမ်းပပြလၢ	ငါ-ထက်မှ	မုၤ	
				<a href="#">H5148</a>			

စိတ်နှလုံးညှိုးငယ်လျက် မကြော်စွန်းမှ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ အကျွန်ုပ်အထက်၌ မကြိုသော ကျောက်သို့ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။

:ၣ်	ၣ်	ၣ်	-ၣ်	ၣ်	ၣ်	ၣ်	3
ရနုသသူ	-ရန်သူ-၏မျက်နှာမှ	အား	အားကဋ္ဌး-၏ရူပေပျိုး	ငါ-အဖို့	ခိုလှုံရာ	နင်ဖဏ်-၏	အကဋ္ဌာင်းမူကား-
<a href="#">H0341</a>	<a href="#">H6440</a>	<a href="#">H5797</a>	<a href="#">H4026</a>		<a href="#">H4268</a>	<a href="#">H1961</a>	

ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ ရန်သူတို့ရှုမှော ခိုင်ခံ့သော ရဲတိုက်ဖဏ်တော်မူ၏။

:ၣ်	ၣ်	ၣ်	ၣ်	ၣ်	ၣ်	ၣ်	4
သဲလာ	နင်-၏အတောင်များ	-လျှို	ငါခိုလှုံ-လိမ့်မည်	ထာဝရအမပြ	-နင်-၏တံၢ်	ငါနေ-လိမ့်မည်	
<a href="#">H5542</a>	<a href="#">H3671</a>		<a href="#">H2620</a>	<a href="#">H5769</a>	<a href="#">H0168</a>		

တဲတော်၌ အစဉ်ပေါ်မည်။ အတောင်တော်ဖုံးအုပ်ရာ၌ ခိုလှုံပါမည်။

ၣ်	ၣ်	ၣ်	ၣ်	ၣ်	ၣ်	ၣ်	5
အမွှေး	နင်ပေး-၏	ငါ-၏သစ္စာများ-သို့	နင်ကဋ္ဌး-၏	ဘုရားသခင်	နင်	အကဋ္ဌာင်းမူကား-	
<a href="#">H3425</a>	<a href="#">H5414</a>	<a href="#">H5088</a>	<a href="#">H8085</a>	<a href="#">H0430</a>			
				:ၣ်	ၣ်		
				နာမ	နင်-၏နာမ-ကိုကဋ္ဌာက်သူများ-၏		
				<a href="#">H8034</a>	<a href="#">H3373</a>		

အို ဘုရားသခင်၊ အကျွန်ုပ်ပပြုသော သစ္စာတော်တို့ကို ကဋ္ဌးတော်မူ၏။ နာမတော်ကို ကဋ္ဌာက်ရှုသော သူတို့၏အမွှေးကို အကျွန်ုပ်အား ပေးတော်မူလိမ့်မည်။

၇၇	၇၈	၇၉	၈၀	၈၁	၈၂	၈၃	၈၄	၈၅
-လာမည်	-ကဲ့သို့	သူ-၏နှစ်များ	နှစ်ထပ်-လိမ့်မည်	ဘုရင်	နုရုတ်များ-၏	-အပေါ်	နုရုတ်များ	
<a href="#">H1755</a>	<a href="#">H3644</a>	<a href="#">H8141</a>	<a href="#">H3254</a>	<a href="#">H4428</a>	<a href="#">H3117</a>		<a href="#">H3117</a>	6
							:၇၇	
							-နှင့်လာမည်	
							<a href="#">H1755</a>	

ရှင်ဘုရင်၏ အသက်နုရုတ်ကာလကို ရှည်စတော်မူ၍၊ နှစ်စဉ်မပြတ် နိစုထာဝရ တည်ပါစေသော။

၈၆	၈၇	၈၈	၈၉	၉၀	၉၁	၉၂	၉၃	၉၄
-နှင့်သစုစ	ကျေးဇူးတော်	ဘုရားသခင်	-ဘုရားသခင်-၏ရှင်	ထာဝရအမပြ	သူသည်ထိုင်-လိမ့်မည်			
<a href="#">H0571</a>		<a href="#">H0430</a>	<a href="#">H6440</a>	<a href="#">H5769</a>	<a href="#">H3427</a>			7
				:၇၇				
				သူ-ကိုကျင့်-လိမ့်မည်			အကယ်သူ	
				<a href="#">H5341</a>			<a href="#">H4487</a>	

ဘုရားသခင် ရှင်တော်မူ၍ အနုတကာလပတ်လုံး နတော်မူစေတည်း။ ကရုဏာနှင့် သစုစတော်သည် သူ့ကို စောင့်မစေတည်း။

၉၅	၉၆	၉၇	၉၈	၉၉	၁၀၀	၁၀၁	၁၀၂	၁၀၃
ငါ-၏သစုစများ	-ငါ-၏သစုစများ-ကိုဆပ်၏	ထာဝရအမပြ	နှင်-၏နာမ-ကို	ငါချီးမွမ်း-လိမ့်မည်	ထိုနည်းတူ			
<a href="#">H5088</a>		<a href="#">H5703</a>	<a href="#">H8034</a>	<a href="#">H2167</a>				8
							:၈၇	
							နု	
							<a href="#">H3117</a>	<a href="#">H3117</a>

သို့ဖြစ်၍ နုရုတ်အစဉ်အတိုင်း သစုစဝတ်ကို ဖြေငြိမ်းငါ၊ နာမတော်ကို အစဉ်အမပြဌာန်းသီချင်း ဆိုပါလအံ့သတည်း။